

姆指: လက်ချောင်းငါးချောင်းကို ~ ၊ ရန်လို၊ သူ့ထက်ကဲ၊ ရွှေပြည်  
စိုးနဲ့ညီပုလေးလို့တောင်နာမည်မှည့်ပြီးခေါ်ကြတယ်။ 五个手指被称为  
姆指、食指、中指、无名指和小指。

ထောက်တံခါး နှု၊ <htaut d-ga> 用棍子支撑上下开闭的门  
ထောက်တိုင် နှု၊ <htaut tain> 支柱

ထောက်တည်ရာ နှု၊ <htaut ti ya> 支撑物，依靠物

ထောက်တေး က၊ <htaut twei> 考虑: ကိုယ့်ရွေးရေးနောက်ရေး  
ကိုအရင် ~ မနေနဲ့။ 先别考虑自己的得失。

ထောက်ထား က၊ <htaut hta> ①考虑，鉴于…… ②体谅，  
顾及……，看在……面上 ③根据

ထောက်ပံ့ က၊ <htaut pan> 供给，接济，支援: ~ ကြေး 津  
贴，定期补贴 / ~ ငွေ 补助，补贴，救济金 / ~ ရေး 供  
应 / ~ ရေးတပ် 后勤部队 / အချင်းချင်းအညမည ~ နေကြ  
သည်။ 相辅相成。 / ငွေကြေး ~ သည်။ 接济。

ထောက်ပင့် က၊ <htaut pin> = ထောက်ပံ့

ထောက်ပြ က၊ <htaut pya> ①用手指 ②指出

ထောက်မ က၊ <htaut ma> 扶助，援助，支援

ထောက်မီ က၊ <htaut hmi> 依靠: ဥာဏ် ~ သလောက်ကြံဆပွင့်  
ဆိုလိုက်ပါသည်။ 凭借智慧想法解释。

ထောက်မှန် နှု၊ <htaut hman/daut hman> 带支架的镜子，  
带支架的穿衣镜

ထောက်ပျော် က၊ <htaut hmyaw> 料想: ရွှေရေး ~ ပြီး……  
从前途考虑……

ထောက်ရိုး နှု၊ <htaut yo> 【解】桡骨: ~ ဘက်သွေးကြော 桡  
骨动脉

ထောက်ရှာ နှု၊ <htaut sha> 【植】①一种果树 ②一种木质  
硬高达三十米的树，也有人称为 ကြက်ရိုး ③一种蔓荆，  
也叫 ကြောင်ပန်းကြီး

ထောက်ရှာမ နှု၊ <htaut sha ma> 【植】大果山香圆 Turpi-  
nia pomifera

ထောက်ရှု က၊ <htaut shu> 顾及: ဘယ်သူ့မျက်နှာကိုမှ ~ ဖို့မ  
လိုဘူး။ 用不着照顾谁的面子。

ထောက်လှေကား နှု၊ <daut hlei ga> 人字梯

ထောက်လှမ်း က၊ <htaut hlan> ①侦察，侦探，查访: ~ ရေး  
情报 / ~ ရေးဌာန 情报处 / ~ ရေးအဖွဲ့ 侦缉队 ②用篙  
等试探水流的深浅

ထိုက် I က၊ <htait> ①合适，适宜，配: ဤဆုမျိုးကားစံပြအ  
လုပ်သမားများနှင့်သာ ~ သည်။ 这类奖品只适合发给劳动  
模范。 ②遇到机会 ③交……运，受到惩处 ④价值。  
အဖိုးအတိုင်းမသိ ~ သည့်ပစ္စည်း: 无价之宝 II ကထ၊ <htait>  
应该，值得: မပြု ~ ပေ။ 不应当做。 III နှု၊ <htait> 命  
运: ခင်ဗျား ~ ခင်ဗျားကံတဲ။ 这是你命中注定的事。

ထိုက်တန် က၊ <htait tan> ①值得，适当，合适: ရန်သူကို ~  
သလိုဆုံးမလွှတ်လိုက်သည်။ 给敌人以应有的惩罚。 / ထိုက်ထိုက်

တန်တန်အနိုင်ရသွားသည်။ 赢之无愧。 / လစာကိုထိုက်ထိုက်တန်  
တန်တိုးမြှင့်ပေးသည်။ 适当提高工资。 ②价值: အတိုးအနု  
~ သောပစ္စည်း: 无价之宝

ထိုက်ထိုက် ကထ၊ <htait htait> (罕)厚厚地

ထိုက်လျော် က၊ <htait yaw> 适合，适当

ထိုက်လျောက် က၊ <htait lyaut> 值得，适当，合适

ထိုက်သက် က၊ <htait thet> ①恰当，合适 ②值

ထိုက်သင့် က၊ <htait thin> 适当，合适，恰当

ထိုက်သည့်အားလျော်စွာ ကထ၊ <htait thi' a: lyaw swa> 恰如其  
分，恰当: ငွေကို ~ သုံးစွဲရမည်။ 应该把钱用在应花的地  
方。

ထင် က၊ <htin> ①忧虑，担心，忐忑，疑虑: မနက်စောစောနိုး  
ပါမလားလို့စိတ်ထဲ၌ ~ နေသည်။ 担心能不能早醒。 / မယုံရဲ  
အောင်စိတ်က ~ နေပေသည်။ 心里有些疑惑不敢相信。 /  
စိတ်ထဲတွင် ~ တင့်တင့်ကြီးဖြစ်နေသည်။ 心中忐忑不安。 / လုပ်  
သာလုပ်ရတယ်၊ မှန်မှန်ပါမလားလို့ထ ~ ~ ဖြစ်နေတယ်။ 做是做  
了，可对不对心里直打鼓。 ②(书)猜想，也许: ရောက်  
ပြီ: ~ ။ 也许到了吧!

ထင် I နှု၊ <htin> [汉](牌九中的)天牌 II က၊ <htin>  
①显出: အစင်း ~ သည်။ 显出条纹。 ②猜想，以为，认  
为: မဖြစ်ဘူး ~ ရဲ့။ 大概不成吧。 / ခင်ဗျားဘယ်နှယ် ~ ပါ  
သလဲ။ 你认为如何? / ~ ထိုင်းပေါက်ဆောင်တိုင်းမြောက်ပါစေ။  
祝你万事如意! / ~ လုံးနဲ့အရမ်းပြောတယ်။ 凭想象瞎说。

ထင်ကျော် က၊ <htin kyaw> 著名，驰名  
ထင်ကြေး နှု၊ <htin gyei> 推测，猜测: ~ နဲ့ရမ်းပြောတယ်။  
凭推测乱说。

ထင်ကြေးကိုက် က၊ <htin gyei: kait> 合乎估计，同预料的相  
符: ထင်ကြေးမကိုက်ဘူးလား။ 和想像的不一样吗?

ထင်ကြေးပေး က၊ <htin gyei: pei> 猜测: ဘယ်အသင်းကရှုံးမည်  
ဟူ၍ ~ နေကြသည်။ 人们推测着哪个队会输。

ထင်ကြေးပေါက် က၊ <htin gyei: paut> 达到预计: ဒီနှစ်မြေပဲ  
စိုက်ထားတာ ~ နိုင်လိမ့်မယ်ထင်တယ်။ 估计今年花生可以达到  
预计产量。

ထင်ကြေးပစ် က၊ <htin gyei: pit> 估计，推测

ထင်စား က၊ <htin za> 盼望，指望

ထင်တလုံး နှု၊ <htin t-lon> 想法，自负: ~ နဲ့မာနတံခွန်ထူနေ  
သူ 自高自大的人

ထင်ပေါ် က၊ <htin paw> 著名，出风头，显露出

ထင်ပြ က၊ <htin pye> (古)明显，清楚

ထင်ပြက် က၊ <htin pyet> (古)明显，鲜明

ထင်မိယောင်မှား ကထ၊ <htin mi' yaun hma> 误认为，误解  
为，误以为: ~ ဖြစ်အောင်မလုပ်နဲ့။ 不要引起误解。

ထင်မြင် က၊ <htin myin> ①以为，认为，产生……感想: 了  
解，知道: ~ ချက် 观点，看法，意见，见解 / သူ့ထိုက် ~